



Pray for Rohingya

EXPECTANTLY SOWING

“အိမ်လို့ ခေါ်တဲ့နေရာတစ်ခု”

Global Day of Prayer for the Rohingya

2 OCTOBER 2022

ကျွန်တော်တို့ ဘိုးဘေးများက သူတို့သည် ကမ္ဘာပေါ်မှာ ဧည့်သည်အာဂန္တုများ၊ တိုင်းတပါး သားများဖြစ်ကြသည် ဟူ၍ ဝန်ခံခဲ့ကြသည်။ ယခုလိုပြောဆိုသည့် လူတို့သည် ဇာတိ မြေတစ်ခုကို ရှာဖွေနေမှန်းထင်ရှားပါသည်။ အကယ်၍ သူတို့ထားရစ်ခဲ့သည့် မြေအကြောင်း စဉ်းစားနေတယ်ဆိုရင် ထိုအရပ်သို့ ပြန်သွားမည့် အခွင့်အရေးရှိပါလိမ့်မည်။ သို့သော် အရှိ အတိုင်းပဲ ဆိုသော် သူတို့သည် သာ၍ကောင်းမွန်သည့်နိုင်ငံ၊ ကောင်းကင်နိုင်ငံတစ်ခုကို တောင့် တလိုချင်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာ ဘုံမြို့ကို တည်ထောင်တော်မူပြီ။ (ဟောပြော ၁၁:၁၃-၁၆ JBMLE)

ထို့ကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသား မဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူ တို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင် အိမ်တော်သားလည်း ဖြစ်ကြ၏။
(ဖေက ၂:၁၉ JBMLE)

ကြော်အိုးအပြင်သို့ ထွက်ပြီး မီးထဲသို့ ကျဆင်းခြင်း

မြန်မာနိုင်ငံထဲက ရိုဟင်ဂျာများအပေါ် ဆယ်စုနှစ်များ ကြာ ညှဉ်ပန်းနှိပ်စက်ခြင်း၏အကျိုးဆက်တစ်ခုမှာ သူတို့သွားနိုင်သည့်နေရာများသို့ ထွက်ပြေးစေခြင်း ဖြစ်သည်။ ယနေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း (၂၀) မှာ ရိုဟင်ဂျာများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ အကြောင်းမလွှစွာပဲ ကိစ္စအများစုမှာ ငြိမ်းချမ်းခြင်း နှင့် ခိုလှုံခွင့်ကိုရရှိမည်ဟူ၍ မျှော်လင့်ထားသည့် နေရာများသို့ ရောက်သည့်အခါ အခြားအကျပ် အတည်း အခြေအနေ တစ်ခုထဲသို့ သူတို့ရောက်ရှိသွားကြသည်။ များစွာသော ရိုဟင်ဂျာတို့သည် မလုံမခြုံ၊ အိုးမဲ့အိမ်မဲ့ နှင့် ခိုနား ရာမဲ့ ဘဝကို ရင်ဆိုင်ခံစားနေရပါသည်။

အိမ်ပြန်လာဖို့ မျှော်လင့်ချက်ရှိသလား?

လွန်ခဲ့တဲ့နှစ်တုန်းကဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းအခြေအနေ အလွန်ဆိုးဝါးနေပါသည်။ နိုင်ငံစီးပွားရေးသည် ဘက်စုံ ချွတ်ခြုံကျနေပြီး နေရာဒေသအများစုမှာလည်း ပြည်တွင်းစစ်များဖြစ်ပေါ် လျှက်ရှိပါသည်။ ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရေး ဆွေးနွေးမှုများလည်း ရပ်တန့်နေပါသည်။ ဒီမိုကရေစီဝါဒ အခြေခံ ထားသည့် စင်ပြိုင်အစိုးရသည် ရိုဟင်ဂျာများအတွက် ရေရှည်အကျိုးပြုမည့် မြေရှင်းချက်တစ်ခုကို ရှာဖွေလိုသည့် ဆန္ဒရှိကြောင်း မကြိုစဖူး အချက်ပြခဲ့ သော်လည်း စစ်အာဏာရှင်များ အာဏာရှိနေသရွေ့ ဤ အိမ်မက်သည် အလွမ်းဝေးနေသေးသည်။


ဘုရားသခင် နိုင်ငံတော်၏ နိုင်ငံသားဖြစ်ခွင့်ရရှိခြင်း

ရိုဟင်ဂျာများသည် ကမ္ဘာပေါ်တွင် လျစ်လျူရှုမှု အခံရဆုံး နှင့် မလိုလားအပ်ဆုံးသောလူမျိုးအဖြစ် ဖော်ပြခံရသည်။ သို့သော် ကျွန်တော်တို့၏ မေတ္တာတော်ရှင် ကောင်းကင်ဘုံအဖ ဟု သူတို့ကို လှိုက်လှိုက်လဲ့လဲ့ ကြိုဆိုဖို့၊ သူ့ရဲ့နိုင်ငံတော်ထဲမှာ နိုင်ငံသားများအဖြစ် သာမက၊ သူ၏ အမွေခံသားသမီးများဖြစ်ခွင့်ပေးရန် စောင့် မျှော်နေသည်ဟူ၍ နှုတ်ကပတ်တော်အားဖြင့် ကျွန်တော်တို့ကို ဖွင့်ပြပါသည်။ သူတို့ ကောင်းကင်နိုင်ငံ သားဖြစ်ရသောအခွင့်ကို မည်သူတစ်ဦးတစ်ယောက်မျှ မဆီးတားနိုင်ပါ။



အသက် (၂၃) နှစ် ဂျာလာလ်သည် မလေးရှား နိုင်ငံက ဆောက်လုပ် ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင် လုပ်ကိုင်နေသည်။ သူ့မှာ စာရွက်စာတမ်းဘာတစ်ခုမျှမရှိချေ။ ပုံမှန်တဲ့ လစာအနည်းငယ်မျှသာရရှိပါသည်။ အဖမ်းခံရမှုကို အမြဲတစေ စိုးရိမ်နေရခြင်း ကြောင့် သူကဲ့သို့သော အခြားလူများစွာနှင့် အတူနေစုပြုနေထိုင်ရာ ကျဉ်းကျပ်နေသည့် ကုန်သေတ္တာထဲမှ အပြင်ကို သူမထွက်ရဲပါ။

အသက် (၁၇) နှစ် ဟာဘီဘာ သည် ဆော်ဒီ အာရေဗျနိုင်ငံက လူချမ်းသာမိသားစုတစ်ခုမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေသည်။ တစ်ပတ်မှာ ခုနစ်ရက် မနက် (၄) နာရီမှ ည (၁၁) နာရီအထိ အလုပ်လုပ်ရသည်။ သူမသည် မိသားစုဖခင်ကြီး၏ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်း နှင့် သူ့အမျိုးသမီး၏ ရိုက်နှက်ခြင်းကို မကြာခဏရင်ဆိုင်ရသည်။ ရိုဟင်ဂျာလူမျိုးတစ်ယောက်ဖြစ်နေသည့် အတွက် ရဲများက သူမကိုကူညီမည်မဟုတ် သည်ကို သူမသဘောပေါက်ထားသည်။ သူမတွင် သွားစရာနေရာမရှိပါ။



အသက် (၅၆) နှစ် မာမုတ်သည် လူဦးရေ ပြည့်သိပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းရှိ သူ၏အိမ်ရှေ့မှာ ထိုင်နေသည်။ ၂၀၁၇ နှစ်တုန်းက မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် သေနတ်ပစ်ခံရ သည့် သူ့ခြေထောက်မှာ ယခုတိုင် နာကျင်နေ သေးသည်။ နယ်စပ်တစ်ဖက် အဝေးတစ်နေ ရာက ရခိုင်တောင်တန်းတွေဆီ ငေးကြည့်နေ သည်။ အကြမ်းဖက်မှုကို တွေ့ကြုံခဲ့ရသော် လည်း အိမ်ရှိရာထိုအရပ်ကိုလွှမ်းမနေသည်။ သူ၏ အဖြစ်ချင်ဆုံးသော ဆန္ဒမှာ အိမ်ရှိရာ ကျေးရွာကို ပြန်ပြီး ထိုနေရာမှာ သက်ဆုံးတိုင် နေထိုင်သွားဖို့ဖြစ်သည်။

အသက် (၃၅) နှစ် မိနာရာ သည် အနောက်နိုင်ငံ တစ်ခုမှာ ခိုလှုံနေထိုင်ခွင့်ရရှိသည့် အနည်းငယ် သော "ကံကောင်း" သည့် ရိုဟင်ဂျာများထဲက တစ်ယောက်ဖြစ်သည်။ သူမသည် ယူကေ နိုင်ငံ၏ မြို့ငယ်လေးတစ်ခုမှာ သက်သောင့် သက်သာဖြင့် လုံခြုံစွာနေရသော်လည်း စိတ်အားငယ်လျက်ရှိသည်။ သူမသည် အင်္ဂလိပ်ဘာသာစကား၊ စားသောက်မှုပုံစံ အသစ် နှင့် အေးခဲသည့်ရာသီဥတုဒဏ် စသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်။ နေ့စဉ် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူမ၏ ဆွေမျိုးများနှင့် အချိန်ကြာ မီဒီယိုကောဖြင့် စကားပြောဆိုလျက်ရှိသည်။



ဆုတောင်းခံချက်များ

ပြည်နှင့်အင်္ဂလိပ်နိုင်ငံက အိမ်

- ရိုဟင်ဂျာများသည် အခြေခံအားဖြင့် လုံခြုံပြီး ဧဝံဂေလိသတင်းစကားကို ပိုမိုကြားသိနိုင်သည့် နေရာများဆီသို့ ပို့ဆောင်ပေးသည့် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ။
- အာရှနိုင်ငံထဲမှာ လက်ခံနိုင်ရုံမျှ အခြေအနေဖြင့် နေထိုင်နေရသည့် ရိုဟင်ဂျာများအတွက် ဆုတောင်း ကူညီပါ။ သူတို့သည် တစ်ဖက်သတ် ဖမ်းဆီးခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း နှင့် အလွဲသုံးစားပြုခံရခြင်းများစွာဖြင့် ရင်ဆိုင်နေရပါသည်။
- လုံခြုံမှု၊ အကာအကွယ်ရရှိဖို့၊ မျှတသည့် လုပ်အားခများရဖို့၊ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပညာရေး အခွင့်အလမ်းများရရှိဖို့ ဆုတောင်းကူညီပါ။
- အိမ်ကိုလွှမ်းခြင်း၊ စိတ်ဓါတ်ကျခြင်း နှင့် ကြောက်ရွံ့ခြင်းများဖြင့် ရင်ဆိုင်ရ သည့်တိုင် စိတ်ပိုင်းဆိုင်ရာကျန်းမာ ခြင်းရှိဖို့ ဆုတောင်းကူညီပါ။
- ဘုရားသခင်သည် သူ့နှုတ်ကပတ် တော် နှင့် သူ၏သားသမီးများအားဖြင့် သူတို့အပေါ် သူ့ မေတ္တာ နှင့် ဂရုစိုက်မှု ကိုပေးဖို့ ဆုတောင်းကူညီပါ။

သူတို့ဇာတိဒေသက အိမ်

- ရခိုင်ပြည်နယ်မှာ အတော်အသင့် တည်ငြိမ်မှုရှိနေခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းကြပါ။
- မြန်မာနိုင်ငံထဲမှာ ကျန်ရစ်ခဲ့တဲ့ ရိုဟင်ဂျာများသည် လုံခြုံစွာ အသက်ရှင်ရပြီး နေ့စဉ်လိုအပ်ချက် များရရှိကြဖို့ ဆုတောင်းကူညီပါ။
- မတရားသော အစိုးရ နှင့် အကြမ်း ဖက်မှုများအဆုံးသတ်နိုင်ဖို့၊ လက်ရှိ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဆုတောင်းကူညီပါ။
- ရိုဟင်ဂျာများအတွက် ရေရှည်အကျိုး ပြုသည့် ဖြေရှင်းချက်တစ်ခုရရှိပြီး ပြည့်ဝသော နိုင်ငံသားအကျိုးခံစားခွင့်များနှင့် အိမ်ပြန်နိုင်ဖို့ ဆုတောင်း ကူညီပါ။
- မြန်မာနိုင်ငံရိုဟင်ဂျာများကြားက ယုံကြည်သူများ နှင့် ရိုဟင်ဂျာများကို ကူညီနေသည့် အခြားနိုင်ငံများထဲက ယုံကြည်သူများအား ဘုရားသခင် ခွန်အားပေးဖို့ ဆုတောင်းကူညီပါ။

ကောင်းကင်ဘုံက အိမ်

- ရိုဟင်ဂျာများအတွက် ထာဝရနေအိမ်၊ နိုင်ငံသားဖြစ်ခွင့် နှင့် သားသမီးများ ဖြစ်ရသောအခွင့်ကို ပေးသနားတဲ့ ဘုရားသခင်ရဲ့ အံ့ဩဖွယ်ကျေးဇူး တော်အတွက် ချီးမွမ်းကြပါ။
- ရိုဟင်ဂျာများသည် ရုပ်ဝတ္ထုလိုအပ် ချက်များထက် အဆင့်များစွာ နက်ရှိုင်းလေးနက်သည့် ဝိညာဉ်ပိုင်း စာတ်မှု နှင့် ငြိမ်သက်ခြင်းကို တမ်းတတတ်ဖို့ ဆုတောင်းကူညီပါ။
- ရိုဟင်ဂျာယုံကြည်သူများသည် ယုံကြည်ခြင်း၌ ရဲရင့်အားကြီးပြီး သူတို့ဝန်းကျင်ကလူများအတွက် ဆား နှင့် အလင်းဖြစ်ဖို့ ဆုတောင်းကူညီပါ။
- နေရာတိုင်းမှာရှိတဲ့ ရိုဟင်ဂျာများကို ကိုယ်တိုင်ကိုယ်ကျသွားရောက် သက်သေခံခြင်း၊ သနားကြင်နာသည့် လုပ်ရပ်များဖြင့်မေတ္တာပြခြင်း၊ သမ္မာကျမ်းစာ အရင်းအမြစ်များ ထုတ်ဝေ ဖြန့်ဖြူးခြင်း စသည်တို့ဖြင့် ထိရောက်စွာ သက်သေခံနိုင်ဖို့ ဆုတောင်းကူညီပါ။

